

အကောက်ခွန်ဦးစီးဌာန၊ ကာကွယ်ရေးဌာနခွဲ၏ ကြေညာချက်အမှတ် (၂ / ၂၀၂၅)

ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်

၁။ စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးကို အကောက်ခွန်ဦးစီးဌာနမှ အကာအကွယ်ပေးခြင်းနှင့် စပ်လျဉ်း၍ လျှောက်ထားသူနှင့် တင်သွင်းသူများသည် ဤကြေညာချက်ပါ လုပ်ငန်းစဉ်များအတိုင်း လိုက်နာဆောင်ရွက်ရမည်။

မှတ်တမ်းထားရှိပေးရန် လျှောက်ထားခြင်း

၂။ အခွင့်အရေးရရှိသူ သို့မဟုတ် ယင်း၏တရားဝင်ကိုယ်စားလှယ်သည် -

- (က) မှတ်တမ်းထားရှိပေးရန် နောက်ဆက်တွဲ (က) ပါ ပုံစံ (၁) ကို လူကိုယ်တိုင် လာရောက်၍သော်လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာန website မှ သော်လည်းကောင်း ရယူနိုင်ပါသည်။
- (ခ) နောက်ဆက်တွဲ (က) ပါ ပုံစံ (၁) တွင် ဖော်ပြထားသည့် စာရွက်စာတမ်းများကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်၍ တင်ပြလျှောက်ထားရမည်။
- (ဂ) အကောက်ခွန်ဦးစီးဌာနက လိုအပ်သည့် စာရွက်စာတမ်းများအား ထပ်မံတောင်းခံလာပါက အကြောင်းကြားစာ ထုတ်ပြန်သည့်နေ့မှ ခုနစ်ရက်အတွင်း ပြန်လည်တင်ပြရမည်။
- (ဃ) နည်းဥပဒေ ၅ အရ မှတ်တမ်းထားရှိခြင်း သက်တမ်းမှာ နှစ်နှစ် ဖြစ်ပြီး သက်တမ်းတိုးမည်ဆိုပါက မူလသက်တမ်း မကုန်ဆုံးမီ ရက်ပေါင်း ၃၀ အတွင်း တစ်ကြိမ်လျှင် နှစ်နှစ်စီဖြင့် အကောက်ခွန်ဦးစီးဌာန၌ သက်တမ်းတိုးခြင်းကို နောက်ဆက်တွဲ (ခ) ပါ ပုံစံ (၄) တွင် ပြည့်စုံစွာဖြည့်စွက်၍ လျှောက်ထားနိုင်သည်။
- (င) လျှောက်ထားသူသည် အကောက်ခွန်ဦးစီးဌာနတွင် မှတ်တမ်းထားရှိသည့် အချက်အလက်များနှင့် စပ်လျဉ်း၍ ပြင်ဆင်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းစသည့် ပြောင်းလဲမှု တစ်စုံတစ်ရာရှိပါက ပြင်ဆင်လိုကြောင်း သို့မဟုတ် ရုပ်သိမ်းလိုကြောင်းကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနတွင် ပြင်ဆင်မှု သို့မဟုတ် ရုပ်သိမ်းမှု ဆောင်ရွက်ပြီးသည့်နေ့မှ ငါးရက်အတွင်း ယင်းပြင်ဆင်မှု

သို့မဟုတ် ရုပ်သိမ်းမှုဆောင်ရွက်ခဲ့သည့် စာရွက်စာတမ်း အထောက်အထားများနှင့်အတူ အကောက်ခွန်ဦးစီးဌာနသို့ အကြောင်းကြားရမည်။

ဆိုင်းငံ့မိန့် လျှောက်ထားခြင်း

၃။ အခွင့်အရေးရရှိသူ သို့မဟုတ် ယင်း၏တရားဝင်ကိုယ်စားလှယ်သည် -

- (က) ဆိုင်းငံ့မိန့် ထုတ်ပေးရန် နောက်ဆက်တွဲ(င)ပါ ပုံစံ (၅) ကို လူကိုယ်တိုင် လာရောက်၍သော်လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာန website မှ သော်လည်းကောင်း ရယူနိုင်ပါသည်။
- (ခ) ဆိုင်းငံ့မိန့်ကို ညွှန်ကြားရေးမှူးချုပ်ထံသို့ လိပ်မူ၍ နောက်ဆက်တွဲ(င)ပါ ပုံစံ (၅) တွင် ပြည့်စုံမှန်ကန်စွာဖြည့်စွက်၍ တင်ပြလျှောက်ထားရမည်။
- (ဂ) မြန်မာဘာသာဖြင့် လျှောက်ထားချက်ကို အင်္ဂလိပ်ဘာသာသို့ လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့် လျှောက်ထားချက်ကို မြန်မာဘာသာသို့ လည်းကောင်း ဘာသာပြန်ဆိုပေးရန် အကောက်ခွန်ဦးစီးဌာနမှ တောင်းဆိုခဲ့လျှင် ဘာသာပြန်ဆိုပေးရမည်။ ဘာသာပြန်ဆိုချက်သည် မှန်ကန်ကြောင်း ဝန်ခံလက်မှတ်ရေးထိုးရမည်။
- (ဃ) မှတ်တမ်းထားရှိခြင်းမရှိသော ပစ္စည်းများဖြစ်သော်လည်း ဆိုင်းငံ့မိန့်ကို လျှောက်ထားနိုင်ပြီး မူပိုင်ခွင့်ဆိုင်ရာ မှန်ကန်မှုအတွက် အကောက်ခွန်ဦးစီးဌာန၏ လိုအပ်သော စိစစ်မှုများကို ဦးစွာခံယူရမည်။
- (င) ဆိုင်းငံ့မိန့်လျှောက်ထားချက်ပါ အချက်အလက်များ ပြည့်စုံမှုမရှိကြောင်း အကောက်ခွန်ဦးစီးဌာနမှ အကြောင်းကြားလာသည့်အခါ လိုအပ်သော အချက်အလက်များ ပြည့်စုံစွာဖြည့်စွက်၍ အကြောင်းကြားစာ ထုတ်ပြန်သည့်နေ့မှ ၁၅ ရက်အတွင်း ပြန်လည်တင်ပြရမည်။

မူပိုင်ခွင့်တရားရုံးသို့ လျှောက်ထားခြင်း

၄။ တင်သွင်းသူသည် -

- (က) အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ဆိုင်းငံ့မိန့်ကို ကျေနပ်မှုမရှိပါက ပြန်လည်စိစစ်ရန် သက်ဆိုင်ရာစီရင်ပိုင်ခွင့်ရှိသည့် မူပိုင်ခွင့်တရားရုံးသို့ လျှောက်ထားနေကြောင်း ဆိုင်းငံ့မိန့်ကို အသိပေးအကြောင်းကြားသည့်နေ့မှ ၁၅ ရက် အတွင်း ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြရမည်။

- (ခ) မူပိုင်ခွင့်တရားရုံး၏ ဆိုင်းငံ့မိန့်အပေါ် ပြန်လည်စိစစ်ရာတွင် ဆုံးဖြတ်ချက် အား အကောက်ခွန်ဦးစီးဌာနသို့ ပြန်လည်တင်ပြရမည်။

အာမခံကြေးပေးသွင်းခြင်း

၅။ လျှောက်ထားသူ သို့မဟုတ် အခွင့်အရေးရရှိသူသည် -

- (က) ဆိုင်းငံ့မိန့်ထုတ်ပေးရန် လျှောက်ထားသည့် ကိစ္စရပ်များတွင် ညွှန်ကြားရေးမှူးချုပ်က ဆိုင်းငံ့မိန့်ထုတ်ပေးရန် လျှောက်ထားချက်အား လက်ခံကြောင်း အကြောင်းကြားစာထုတ်ပြန်သည့်နေ့မှ ခုနစ်ရက်အတွင်း ညွှန်ကြားရေးမှူးချုပ်က သတ်မှတ်သည့် အာမခံကြေးကို အကောက်ခွန် ဦးစီးဌာနသို့ ပေးသွင်းရမည်။ ပျက်စီးလွယ်သော ပစ္စည်းများဖြစ်ပါက ဆိုင်းငံ့မိန့်ကို အသိပေးအကြောင်းကြားသည့်နေ့မှ သုံးရက်အတွင်း ညွှန်ကြားရေးမှူးချုပ်က သတ်မှတ်သည့် အာမခံကြေးကို အကောက်ခွန် ဦးစီးဌာနသို့ ပေးသွင်းရမည်။
- (ခ) ဆိုင်းငံ့မိန့် ထုတ်ပေးရန် လျှောက်ထားခြင်းမရှိသော်လည်း အကောက်ခွန် ဦးစီးဌာန၏ စစ်ဆေးတွေ့ရှိချက်အရ စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးကို ချိုးဖောက်ထားသော ပစ္စည်း များဖြစ်သည်ဟု ယူဆနိုင်သော ခိုင်လုံသည့် အထောက်အထားများအရ ဖြစ်စေ၊ သံသယရှိဖွယ် အထောက်အထားများတွေ့ရှိ၍ အကောက်ခွန်ဦးစီး ဌာနမှ ဆိုင်းငံ့မိန့်ထုတ်ပြန်သည့်ကိစ္စရပ်များတွင် ညွှန်ကြားရေးမှူးချုပ်က သတ်မှတ်ထားသည့် အာမခံကြေးကို ဆိုင်းငံ့မိန့်အသိပေးအကြောင်း ကြားသည့်နေ့မှ ၁၅ ရက်အတွင်း အကောက်ခွန်ဦးစီးဌာနသို့ ပေးသွင်း ရမည်။ ပျက်စီးလွယ်သော ပစ္စည်းများဖြစ်ပါက ဆိုင်းငံ့မိန့်ကို အသိပေး အကြောင်းကြားသည့်နေ့မှ သုံးရက်အတွင်း အကောက်ခွန်ဦးစီးဌာနသို့ ပေးသွင်းရမည်။

ကုန်ကျစရိတ်ပေးဆောင်စေခြင်း

၆။ တင်သွင်းသူသည် -

- (က) ဆိုင်းငံ့ထားသည့် ပစ္စည်းများနှင့်စပ်လျဉ်း၍ မူပိုင်ခွင့်တရားရုံးက စာပေနှင့် အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးကို ချိုးဖောက်

ထားသောပစ္စည်းများ မှန်ကန်ကြောင်း ဆုံးဖြတ်ခဲ့လျှင် အဆိုပါ ပစ္စည်းများ အား ထိန်းသိမ်းခြင်းနှင့် အခြားသောအထွေထွေ ကုန်ကျစရိတ်များအတွက် ကျခံရမည် ဖြစ်ပြီး ယင်းကုန်ကျစရိတ်များကို ပေးသွင်းပြီးဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ အထောက်အထားနှင့် တကွ ပြန်လည်တင်ပြရမည်။

- (ခ) အဆိုပါပစ္စည်းများအား အကောက်ခွန်ကြီးကြပ်မှုဖြင့် ထိန်းသိမ်းခြင်း၊ ဖျက်ဆီးခြင်း နှင့် ဖယ်ရှားခြင်းတို့အတွက် ကုန်ကျစရိတ်များကို အမိန့်ချမှတ်သည့်နေ့မှစ၍ ရက်ပေါင်း(၃၀)အတွင်း အကောက်ခွန်ဦးစီးဌာနသို့ အပြေအကြေ ပေးသွင်းရမည်။

၇။ လျှောက်ထားသူ သို့မဟုတ် အခွင့်အရေးရရှိသူသည် ဆိုင်းငံ့ထားသည့် ပစ္စည်းများ နှင့်စပ်လျဉ်း၍ မူပိုင်ခွင့်တရားရုံးက စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးကို ချိုးဖောက်ထားသောပစ္စည်းများ မဟုတ်ကြောင်း ဆုံးဖြတ်ချက်ချမှတ်လိုက်သည့် ကိစ္စရပ်များတွင် မှားယွင်းစွာဆိုင်းငံ့ခြင်းနှင့် ယာယီထိန်းသိမ်းခြင်းတို့အတွက် မူပိုင်ခွင့် တရားရုံးမှ သတ်မှတ်သည့် ပမာဏအတိုင်း နစ်နာကြေးကို တင်သွင်းသူ ထံပေးဆောင်ရမည်ဖြစ်ပြီး ပေးဆောင်ပြီးကြောင်း အထောက်အထားကို အကောက်ခွန်ဦးစီးဌာနသို့ တင်ပြရမည်။

အကောက်ခွန်ဦးစီးဌာန